

# ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-19 လောင် ဒေါင်းကာလအတွင်း အခက်အခဲကြုံ ရှမ်း-ထိုင်း နယ်စပ်ဒေသတွင် နေထိုင် သည့် ဒုက္ခသည် IDPs များအား ငွေ ကြေးထောက်ပံ့ရန် မေတ္တာရပ်ခံခြင်း

မေလ 2020

## ဆန် ရိက္ခာပြတ်လတ်ခြင်း


The Border Consortium က ရှမ်းဒုက္ခသည် IDP များအား လစဉ်ထောက်ပံ့နေကြ ဆန် ရိက္ခာတွေကို 2017 အောက်တိုဘာလ ကတည်းက အကုန်လုံး ဖြတ်တောက်ခံခဲ့ရပါတယ်။ ထိုအချိန်မှစပြီး အနီးအနား ပတ်ဝန်းကျင်တွင်နေထိုင်သူများထံ နှင့် စေတနာရှင် ပုဂ္ဂလိကများထံမှ အနည်းငယ်မျှသော ထောက်ပံ့မှုများ ရရှိနေခဲ့တာပါ။ မြန်မာအစိုးရစစ်တပ်က တစ်စိုက်မတ်မတ် နယ်မြေချဲ့ထွင်ခြင်း နှင့် အစဉ်တစိုက်တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မိမိတို့ နေရပ်ထံ မပြန်နိုင်သေးသည့် ဒုက္ခသည်များအား ယခုလို ထောက်ပံ့နေခဲ့တာဖြစ်ပါတယ်။

## ၆ လစာအတွက်ဆန်လိုအပ်

လိုအပ်ရန်



ရရှိခဲ့

(SSRC 1 JAN 2020 မှ 30 APR 2020 ထိ)



မတ်လ ၂၅ ရက် ၂၀၂၀ ခုနှစ် မိုင်းတုံ မြို့နယ်အတွင်း မြန်မာအစိုးရစစ်တပ် RCSS/SSA ကိုတိုက်ခိုက်

ဒုက္ခသည်/IDPs ဦးရေ  
**6,101** ဦး



ဒေသ	ဦးရေ	မိသားစု
လွိုင်ကော်ဝမ်း	2,559	426
လွိုင်တိုင်းလျှန်	2,381	424
လွိုင်ဆမ်	390	58
ကုန်းကျော်	303	86
လွိုင်လမ်	253	70
ကောင်းမိုမိန်း	221	63

## နယ်စပ်ဒေသ ပိတ်ထားခြင်းကြောင့် ရိက္ခာပြတ်လတ်ခြင်း

မတ်လ 26 ရက် 2020 နေ့ကစပြီး ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ် နယ်နိမိတ်ဆက်စပ်နေသည့် နယ်စပ်တလျှောက် ဒုက္ခသည်စခန်းတည်ရှိရာ ဒေသအပါအဝင် ကိုဗစ်-19 ပြန့်ပွားမှု ကို ထိမ်းချုပ်ရန်အတွက် လောင်ဒေါင်း လုပ်လိုက်ပါတယ်။ IDPs များလည်း ထိုင်းနိုင်ငံထဲသို့ နေ့စဉ် အလုပ်ဝင်ရောက်လုပ်ကိုင်ခြင်း မပြုလုပ်နိုင်တော့ပါ။ ဒုက္ခသည်များဟာ အလုပ်သမားများအဖြစ် ၎င်းတို့နေထိုင်ရပ်တည်နိုင်ရေး အတွက်လုပ်ကိုင်နေခဲ့တာဟာ 2 နှစ်ကျော်ခဲ့ပါပြီ။



လွိုင်ကော်ဝမ်း ဒုက္ခသည်စခန်းမှ 40 ရာခိုင်နှုန်းသော ဒုက္ခသည်များမှာ တစ်လလျှင် 10 ရက်ခန့် လက်ဘက်မြဲမှာ အလုပ်လုပ်ရင်း ပုံမှန်ဘတ် 1400 ဝင်ငွေရနေခဲ့တာပါ။ ယခုအခါဒီဝင်ငွေမရရှိသောကြောင့် သူတို့မိသားစုများ ကျွေးမွေးရန် အခက်အခဲကြုံနေရပါတယ်။

## ကျန်းမာရေး အခြေအနေ

ဒုက္ခသည်စခန်း ကော်မတီဝင်များ နှင့် ကျန်းမာရေး အရာရှိများက ကိုဗစ်-19 နှင့်ပတ်သက်သည့် အသိပညာ ပေးခြင်း နှင့် ကြိုတင်ကာကွယ်မှုများ သင်တန်းပေးပါတယ်။ ဒုက္ခသည်များ၏ ကျန်းမာရေးကိုလည်း စစ်ဆေးပေးပါတယ်။ အသစ်ရောက်လာသူ ရှိပါက quarantine လုပ်ပါတယ်။ အခုချိန်ထိ ကိုဗစ်-19 ရောဂါ အရိပ်လက္ခဏာပြုလူနာ မရှိသေးလို့ ကံကောင်းတယ်လို့ ဆိုရမှာပါ။

ဒုက္ခသည် စခန်းမှ ဆေးခန်း ဌာနပြင်ဆင်မှုလုပ်ငန်းများအား ကုသရန် လိုအပ်သည့်ဆေးဝါးနှင့် ပစ္စည်း ပြည့်စုံမှု မရှိပါ။ အရေးပေါ် အခြေအနေတွေမှာ ထိုင်းဆေးရုံကိုပဲ ပြန်ညွှန်းရပါတယ်။ အခုလို လောင်ဒေါင်း အချိန်အခါမျိုးမှာ နယ်စပ်တလျှောက်အကုန်ပိတ်ထားသောကြောင့်အရေးပေါ် လူနာအတွက်လည်း အခက်ကြုံနေရပါတယ်။ ရိက္ခာပြတ်လတ်မှုဟာ ဒုက္ခသည်များရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အန္တရာယ်ရှိရောဂါ အခံရှိသူများ အလွန်ဆိုးရွားလာနိုင်သည့်ပြင် ဆေးရုံသို့ဆက်သွယ်ကုသဖို့ရာလည်း မလွယ်ကူပါ။

ဒုက္ခသည် IDPs များအတွက် အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့နိုင်ရန်အတွက် SSRC မှ အထူးမေတ္တာရပ်ခံအပ် သည်။